

တရားနဲ့ချုပ်တရားသူ၌ဦးဦးခင်မောင်အေး ရွှေတွင်

ကိုမင်းလွင်
နှင့်
မောင်သန်းနှင့်

တရားမကျင့်ထုံး ဥပဒေအမိန့် ၂၃၊ နည်းဥပဒေ ၃ အရအမှုကို
သဘောတူပြောြိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့်နည်း
လမ်းနှစ်ရပ်၊ ပထမနည်းလမ်းမှာအမှုကို သဘောတူပြောြိမ်း
သည့်အခါပြောြိမ်းမှုကို မှတ်တမ်းတင်ထားချက်နှင့် အညီ
ဒီကရိချုမှတ်ခြင်းဖြစ်ပြီ၊ ဒုတိယနည်းလမ်းမှာ သဘောတူပြောြိမ်း
ချက်ပါစည်းကမ်းချက်များအရအမှုတွင် နောက်ထပ်
ဆောင်ရွက်ချက်အရပ်ရပ်ကိုဆိုင်ငံထားစေရန် ဒီကရိချုမှတ်
ခြင်းဖြစ်သည်။

ပြောြိမ်းဒီကရိအရ စည်းကမ်းချက်များကိုအတည်ပြုရန်
အမှုကို ရပ်ဆိုင်းထားခြင်းသည် အမှုသည်တို့၏
ရပိုင် ခွဲင့်ကိုသတ် မှတ် ဖော်ထုတ်ဆုံးဖြတ်သော
ဒီကရိမဟုတ်ခြင်း။

ဆုံးဖြတ်ချက်။ ။ တရားမကျင့်ထုံး ဥပဒေအမိန့် ၂၃၊ နည်းဥပဒေ ၃
ပြောြိမ်းချက်အရ အမှုစွဲဆိုပြီး နောက်ဥပဒေနှင့်အညီသဘော
တူညီချက် သို့မဟုတ် သဘောတူကျေအေးပြောြိမ်းချက်အရ
အမှုတစ်မှုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်အေးသကိုဖြစ်စေ အမှု

* ၂၀၀၅ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၄၆၅

+ ၂၀၀၄ခုနှစ်၊ တရားမ၌ဦးမှုအမှတ် ၁၈၃၃တွင် ချုပ်သော

၃၀. ၆. ၂၀၀၅ ရက်စွဲပါ ရန်ကုန်တိုင်းတရားရုံး၏ စိရင်ချက်နှင့် ဒီကရိကို
အယူခံမှု

၂၀၀၅
ကိုမင်းလွင်
နှင့်
ဟောင်သန်းနှင့်

သည်များက ရှင်းလင်းပြောကျေနိုင်သည်။ တရားပြိုင်သည် အမှု၏၏ အချင်းဖြစ် အကြောင်းအရာတစ်ရပ်လုံး သို့မဟုတ် တစ်စိတ် တစ်ဒေသနှင့် စပ်လျဉ်း၍ တရားလို့ အားကျေအေးပြောြိမ်း အောင်လည်းဆောင်ရွက် နိုင်သည်။ ထိုအခါ တရားရုံးကအဆိုပါ သဘောတူညီချက်၊ သဘောတူကျေအေးပြောြိမ်းချက်ကို မှတ်တမ်းတင်စေရန် အမိန့်ချမှတ် ရသည်။ ထိုမှတ်တမ်းတင် ချက်နှင့်အညီ ဒီကရိချမှတ်နိုင်သည် သို့မဟုတ် အဆိုပါသဘော တူညီချက်၊ သဘောတူကျေအေးပြောြိမ်းချက်ကို အကျိုးသက် ရောက်စေရန်အလို့ငှာအမှုသည်များက လျှောက်ထားခွင့်နှင့် တက္ကယင်းသဘောတူညီချက်၊ သဘောတူပြောြိမ်းချက်ပါ စည်းကမ်းချက်များအရ အမှုတွင် နောက်ထပ်ဆောင်ရွက်ချက် အရပ်ရပ်ကို ဆိုင်းင့်ထားစေရန် ဒီကရိချမှတ်နိုင်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ မူလမှုတွင်ချမှတ်သောပြောြိမ်းဒီကရိပါ အတိအလင်းဖော်ပြပါရှိချက်အရတိုင်းတရားရုံးသည် တရားမ ကြီးမှုတွင် ဆက်လက်ဆောက်ရွက်ခြင်း အရပ်ရပ်ကိုရပ်ဆိုင်း ခဲ့ခြင်းမျှသာဖြစ်သည်။ တရားမကျင့်ထုံး ဥပဒေပုဒ်မ၂ (၂)တွင် ဖွင့်ဆိုထားသကဲ့သို့အမှုသည် တို့၏ ရပိုင်ခွင့်ကို သတ်မှတ်ဖော် ထုတ်ဆုံးဖြတ်သော ဒီကရိမျိုး မဟုတ်သည့်အပြင် အမွှတ်မံခန့်ခွဲပေးစေလို့မှုတွင် အမှုသည်တို့၏ ရခွင့်ရှိသည့်အမွှတ်စေရုံး သတ်မှတ်ဖော်ထုတ်ဆုံးဖြတ်သော ပဏာမ ဒီကရိလည်း မဟုတ်ပေ။

တစ်ဖက်တွင် တရားမပုံစံအမှတ်၆၄-က၊ စာမျက်နှာ(၂) တွင် “အတည်ပြုရန် အမှုသည်များက လျှောက်ထားခွင့်ရှိသည်” ဟူသောစကားရပ်သည်အမိန့် ၂၃၊ နည်း ၃ပါ “With liberty to the parties to apply for the purpose of carrying the same into effect” ၏ ဘာသာပြန်ဆိုချက် ဖြစ်သည်။ ယင်းစကားရပ် အနေအထားကို ထောက်ချင့်၍ ကတိစာချုပ်ပါ စည်းကမ်းချက်များ အတိုင်း သို့မဟုတ် ကတိ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ

၂၀၀၅
ကိုမင်းလွင်
နှင့်
မောင်သန်နိုင်

ဆောင်ရွက်စေရန် သို့မဟုတ် အကောင်အထည်ဖော်စေရန်ဟု အမိဘယ်ရှိခိုးလည်။

တရားမပုံစံအမှတ် ၆၄-က အရချေမှုတ်သော ဒီကရိအတိုင်း နှစ်ဖက်အမှုသည်များ ဆောင်ရွက်ကြ၍ ကျေနပ်မှုရရှိပါလျှင် တရားရုံးသို့လာရောက်အရေးဆိုတော့မည် မဟုတ်သဖြင့် ထိုဒီကရိချေမှုတ်ထားသောအဆင့်မှာပင် ရပ်ဆိုင်းထားသည့် တရားမကြီးမှုသည် ဆုံးခန်းတိုင်ရောက်ရှိသွားမည် ဖြစ်သည်။ ပြောငြိမ်းဒီကရိပါ“မှတ်ပါး” ဟူသော စကားရပ်ကို ထောက်ရှု၍ တစ်ဖက်ဖက်သောအမှုသည်က သဘောတူညီ ချက်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ပါက ကျွန်တစ်ဖက် အမှုသည်က ဒီကရိတွင်သီးသန်ထားသည့်အတိုင်း ကတိစာချုပ်ပါ စည်းကမ်းချက် များကို အတည်ပြုရန် ရပ်ဆိုင်းထားသည့် တရားမကြီးမှုတွင် လျှောက်ထားခွင့်ရှိသည်။

အယူခံတရားလိုအတွက် - ဦးအေးမောင်

(တရားရုံးချုပ်ရှေ့နေ့)

အယူခံတရားပြိုင်အတွက် - ဦးစိုးမြိုင်

(တရားရုံးချုပ်ရှေ့နေ့)

ရန်ကုန်တိုင်တရားရုံး၊ ၂၀၀၄ခုနှစ် တရားမကြီးမှုအမှတ် ၁၈၃၃ တွင် မောင်သန်နိုင်က ကိုမှင်းလွှင်အပေါ်ကွယ်လွန်သူမြိုဘများကျွန်ရှစ် သည် အမွေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှ စွဲဆိုရာတရားပြိုင်ရုံးရှေ့ သို့ ရောက်ရှိပြီးနောက် နှစ်ဖက်ညီနိုင်းကြပြီး တရားလိုကတရားမကျင်ထုံး ဥပဒေအမိန့် ၂၃၊ နည်းဥပဒေ ၃၇၏ ပြောငြိမ်းဒီကရိချေမှုတ်ပေးရန် လျှောက်ထားသဖြင့် တိုင်းတရားရုံးက ၁၃-၁၀-၂၀၀၄ နေ့တွင် ပြောငြိမ်း ဒီကရိချေမှုတ်ပေးခဲ့သည်။

ယင်းကဲ့သို့ပြောငြိမ်း ဒီကရိချေမှုတ်ပြီးနောက် မူလရုံးတရားလို မောင်သန်နိုင်က အပြီးသတ်ဒီကရိချေမှုတ်ပေးပါရန် ၉-၃-၂၀၀၅ ရက်စွဲ ဖြင့် လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက တရားလိုနှင့် တရားပြိုင်တို့

၂၀၀၅
ကိုမင်းလွင်
နှင့်
မောင်သန်းနှင့်

သည် အမွှေရှင်မိဘများဖြစ်ကြသည့် ဦးသောင်းတင်နှင့်ဒေါ်မြေသန်းတို့ ကျွန်ုရစ်သော အမွှေပစ္စည်းတွင်ထက်ဝက်စီအညီအမျှခံစားခွင့်ရှိသူများ ဖြစ်ကြ၍ ၆-၁၀-၂၀၀၄ ရက်ခွဲပါသဘောတူညီမှုကတိစာချုပ်ပါ စည်းကမ်းချက်နှင့်အညီ မူလချမှတ်ခဲ့သည့် ၁၃-၁၀-၂၀၀၄ ရက်ခွဲပါ ပြောင့်မီး ဒီကရီတွင်ပါရှိသည့်အတိုင်း ခွဲဝေခံစားကြစေရန်အပြီးသတ် ဒီကရီ ချမှတ်ခဲ့သည်။

တိုင်းတရားရွှေ့ကျိုးအပြီးသတ်ဒီကရီကို ကိုမင်းလွင်က ကျွန်ုပ်မှု မရှိသဖြင့် ဤတရားမအယူခံမှုကိုတင်သွင်းခြင်းဖြစ်သည်။

အဆိုလွှာတွင် မိဘများဖြစ်ကြသည့် ဦးသောင်းတင်နှင့် ဒေါ်မြေသန်းတို့မှာ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြပြီး ဖခင် ဦးသောင်းတင်သည် ၁၉၉၅ခုနှစ် နှစ်လယ်ပိုင်းခန့်က ကွယ်လွန်ကြောင်း၊ မိခင်ဒေါ်မြေသန်းသည် ၁၀-၁၂-၂၀၀၁ နေ့တွင် ကွယ်လွန်ကြောင်း၊ တရားလိုသည် အိမ်ထောင်မကျမိုက မိခင်ဒေါ်မြေသန်း၊ အစ်ကို တရားပြုင် တို့နှင့်အတူ ကျောက်တံတားမြှုံးနှင့် ၃၅၈၂ အမှတ် ၂၅၃၇ ပထမထပ် တွင် နေထိုင်ခဲ့ပြီး တရားပြုင်မှာလူပျိုးဖြစ်ကြောင်း၊ မိဘများကွယ်လွန် ပြီးနောက် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း များ အမွှေပစ္စည်းအဖြစ် ကျွန်ုခဲ့ကြောင်း၊ တရားပြုင်ကမိခင်ကျွန်ုခဲ့သည့် ပစ္စည်းများ ၄၄းလက်ဝယ်ရှိသည့် အချက်ကိုဝန်ခံပြီး တရားလိုရသင့်သည့် အမွှေဝေစုံကို ခွဲဝေပေးရန် ကတိပြုခဲ့ကြောင်း၊ နောက်ပိုင်းတွင်တရားပြုင် သည် တရားလိုအား အမွှေဆိုင်အိမ်ခန်းအတွင်းသို့ ဝင်ခွင့်မပြုတော့သည့် အပြုင် အမွှေပစ္စည်းထက်ဝက်ခွဲဝေပေးရန် ပြုင်းဆန်နေသဖြင့် ဤအမှုကို ခွဲဆိုရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ချေလွှာမတင်မီ တရားလိုနှင့်တရားပြုင်တို့ ညီညွှေးသဘောတူ ညီမှုများပြုလုပ်ခဲ့ကြပြီး ၄၄းတို့သဘောတူညီခဲ့သည့် ၆-၁၀-၂၀၀၄ ရက်ခွဲ ပါ ကတိစာချုပ်ကိုတင်ပြ၍ ပြောင့်မီး ဒီကရီချမှတ်ပေးပါရန် လျှောက်ထားသဖြင့် တိုင်းတရားရုံးက သဘောတူညီချက်များကို

၂၀၀၅
ကိုမင်းလွှင်
နှင့်
မောင်သန်းနိုင်

မှတ်တမ်းတင်ပြီး မောင်သန်းနိုင်သည် ကိုမင်းလွှင်ထံမှ အမွှေပစ္စည်း ဖြစ်သည့်အချင်းဖြစ် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၅လမ်း၊ အမှတ် ၂၅၃၊ ပထမ ထပ်ရှိတိုက်ခန်းတစ်ခန်းကိုသဘောတူညီမှု ပြုလုပ်ထားသည် စည်းကမ်း ချက်များနှင့်အညီ ရောင်းချ၍ ရောင်းချရင့်ကိုအညီအမျွှဲခွဲရထိက် ခွင့်ရကြောင်းနှင့် အတည်ပြုပေးရန် လျှောက်ထားနိုင်ခွင့်ရှိကြောင်း ဒီကရီချမှတ်ပေးခဲ့သည်။

ယင်းကဲ့သို့ ဒီကရီချမှတ်ပေးပြီးနောက်ပိုင်းတွင် မူလရုံးတရားလိုနှင့် တရားပြိုင်တို့သည် အမွှေဆိုင်တိုက်ခန်းနှင့် စပ်လျဉ်း၍ ပြော်မြော်မြော် ဒီကရီအရ အကောင်အထည်ဖော်နိုင်ခြင်း မရှိသဖြင့်အပြီးသတ် ဒီကရီဆက်လက်ချမှတ်ပေးပါရန် မူလရုံးတရားလိုက လျှောက်ထားသဖြင့် တိုင်းတရားရုံးကအပြီးသတ် ဒီကရီချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

တိုင်းတရားရုံးက တရားမကျင့်ထုံး ဥပဒေအမိန့် ၂၃၊ နည်းဥပဒေ ၃ တွင် ပြော်မြော်မြော် ပြီး နောက်ထပ်မံ၍ သဘောတူညီထားသည့်အတိုင်း ဆောင်ရွက်ပေးရန် အမိန့်ချမှတ်ခွင့်မရှိစေရဟု တားမြစ်ထားခြင်းမရှိကြောင်း၊ အမိန့် ၂၃၊ နည်း ဥပဒေ၏ အရူမူလမှု၍ သဘောတူပြော်မြော်မြော် သည့် ဒီကရီပါ စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်စေသည့် အတည်ပြုအမိန့်တစ်ရပ်ချမှတ်ပေးရန် လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်း၊ ဤအမှုတွင်ပြော်မြော်မြော် ဒီကရီပါ စည်းကမ်းချက်များ အရာအပြီး သတ်ဒီကရီ ချမှတ်ရန်သာရှိသဖြင့် မူလချမှတ်ခဲ့သည့် ပြော်မြော်မြော် ဒီကရီပါအတိုင်း မိဘများကျွန်းခဲ့သည့် အမွှေပစ္စည်းကို ထက်ဝက်စီ ခွဲဝေခံစားကြစေရန် သုံးသပ်၍ အပြီးသတ် ဒီကရီချမှတ်ခဲ့ခြင်းဖြစ်သည်။

အယူခံတရားလိုက်ရှုံးနေက မူလရုံးတရားလိုနှင့်တရားပြိုင်တို့ သဘောတူညီထားသည့်သဘောတူညီချက်များကို မှတ်တမ်းတင်ပြီး ချမှတ်ခဲ့သည့်တိုင်းတရားရုံး၏ ဒီကရီမှာ ပဏာမဒီကရီမဟုတ်ဘဲ အမှုရပ်ဆိုင်းထာသည့်ဒီကရီသာဖြစ်ကြောင်း၊ ထိုကြောင့်တိုင်းတရားရုံးက

၂၀၀၅

ကိုမင်းလွင်
နှင့်
မောင်သန်းနိုင်

အပြီးသတ်ဒိုကရှုမှုတ်ခြင်းသည် မှားယွင်းကြောင်း၊ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၃၊ နည်းဥပဒေ ၃ တွင်အပြီးသတ်ဒိုကရှုအပါအဝင် ဒီကရိန္တစ်ရပ်ချုမှုတ်နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ ပြော်မြှင့်း ဒီကရိတွင် ကတိစာချုပ်ပါ စည်းကမ်းချက်မှားကို အတည်ပြုရန်ဟု ဖော်ပြထားကြောင်း၊ ဒီကရိပါစကားရပ်မှားနှင့်နည်းဥပဒေ ၃ ပြဋ္ဌာန်း ချက်မှားအရအမှုသည်မှား သဘောတူညီထားသည့် စည်းကမ်းချက် အတိုင်း ဆောင်ရွက်ပေးစေရန် သို့မဟုတ် အကောင်အထည်ဖော်ပေး စေရန် လျှောက်ထားခွင့်သာလျှင်ရှိကြောင်း၊ တိုင်တရားမဲ့သည် ပြော်မြှင့်း ဒီကရိပါ စည်းကမ်းချက် (၄)ရပ်ကို အတည်ပြုပေးရန် ဖြစ်သဖြင့် အပြီးသတ် ဒီကရိချုမှုတ်ရန် လိုအပ်မှုမရှိကြောင်း လျှောက်လဲ တင်ပြသည်။

အယူခံတရားပြိုင်၏ ရွှေနေက မူလရုံးတရားလိုနှင့်တရားပြိုင် တို့သည် နှစ်ဖက်ညီးနှင့်သဘောတူကြော်ပြုလုပ်ထားသည့် ကတိစာချုပ်ပါစည်းကမ်းချက်မှားအတိုင်း ပြော်မြှင့်းဒီကရိချုမှုတ်ပေးရန် လျှောက်ထားခြင်းဖြစ်ကြောင်း၊ မူလရုံးတရားပြိုင်ဘက်မှ အချင်းဖြစ်အခန်းတွင် လက်ရှိနေထိုင်နေသည်အနေအထားရှု၍ သဘောတူထားသည် စည်းကမ်းချက်မှားနှင့် တရားမဲ့အမိန့်တို့ကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ မရှိသဖြင့် နစ်နာသူမောင်သန်းနိုင်က ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် အပြီးသတ်ဒီကရိချုမှုတ်ပေးရေးကိစ္စကို လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုကြောင့်မူလချုမှုတ်သည့် ဒီကရိသည် ပဏာမဒီကရိအမျိုးအစားသာဖြစ်ကြောင်း၊ နည်းဥပဒေ ၃ တွင် ပြော်မြှင့်းဒီကရိချုမှုတ်ပြီး နောက်ပိုင်းထပ်မံ၍ သဘောတူညီထားသည့်အတိုင်း ဆောင်ရွက်ပေးရန် အမိန့်ချုမှုတ်ခွင့်မရှိစေရဟု တားမြစ်ထားခြင်းမရှိသဖြင့် ပြော်မြှင့်းဒီကရိ၊ စည်းကမ်းချက်အတိုင်းလိုက်နာစေသည့် အတည်ပြုအမိန့်တစ်ရပ်ချုမှုတ်ပေးရန် လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်း၊ တိုင်းတရားရုံးဆုံးဖြတ်ချက်သည် မှားယွင်းမှုမရှိသဖြင့် အယူခံမှုကို ပလပ်သင့်ကြောင်း

၂၀၀၅

ကိုမင်းလွင်
နှင့်
ဟောသန်းနိုင်

လျှောက်လဲတင်ပြသည်။

ဤအမှုတွင် မူလရုံးတရားလို မောင်သန်းနှင့် ကမူလရုံးတရား ပြုင်ကိုမင်းလွင်အပေါ်မိဘများကျွန်းရစ်သည့် အမွှေပစ္စည်းကို စီမံခန့်ခွဲ ပေးရန် တရားစွဲဆိုခဲ့သည်။ ချေစွာမတင်မိ မောင်သန်းနှင့်နှင့် ကိုမင်းလွင်တို့သည် အောက်ပါအတိုင်း သဘောတူခဲ့ကြ၍ သဘောတူညီမှကတိ စာချုပ်ပါ စည်းကမ်းချက်များ အတိုင်း ပြောပြီမ်းဒီကရိချုမှတ်ပေးရန် လျှောက်ထားခဲ့သည်-

သဘောတူညီချက်များ

၁။ အဆိုပါတိုက်ခန်းအားတန်ဖိုးငွေကျေပ်သိန်း (၃၅၀) နှင့် သိန်း (၄၀၀)အကြေား သတ်မှတ်ရောင်းချရန်။

၂။ ၃၁-၁၀-၂၀၀၄ နေ့ နောက်ပိုင်းကာလများတွင် ရောင်းချ၍ ရရှိသည့် ရောင်းရငွေကို နှစ်ညီးအညီအမှုခွဲခေါ်ယူရန်။

၃။ ၃၀-၁၀-၂၀၀၄ ရက်နေ့အတွင်း တိုက်ခန်းရောင်းချခြင်း မရှိပါက နှစ်ညီးနှစ်ဖက်စွေးညီးနှိုင်း၍ တစ်ဦးညီးကအမ်းပေးရန် နှစ်ညီးနှစ်ဖက်စွေးညီးနှိုင်းမရပါက တရားရုံးမှလေလိတင် ရောင်းချ၍ခွဲခေါ်ပေးရန်။

၄။ ရောင်းချရငွေများအနက် အခွန်အခကိစ္စရပ်များကို နှစ်ညီးညီးတူမှုတူပေးအပ်ရန်။

၅။ ရန်ကုန်တိုင်း၊ တွဲဖက် (၁၃) တရားရုံးတော်တွင် စွဲဆိုထားသော တရားမကြီးမှုအမှတ်၊ ၁၈၃၃တွင် ဖော်ပြုပါညီးနှိုင်းသဘော တူညီချက်ကိုပြောပြီမ်းဒီကရိချုမှတ်ပေးရန်။

၆။ နောက်ကာလများတွင် အမွှေကိစ္စရပ်များတွက် တစ်ညီးနှင့် တစ်ညီးထပ်မံတောင်းဆိုခြင်းများ မပြုလုပ်ရန်။

တိုင်းတရားရုံးကလည်း နှစ်ဖက်အမှုသည်များ လျှောက်ထားသည့်အတိုင်း ၆-၁၀-၂၀၀၄ ရက်စွဲဖြင့် ပြုလုပ်ထားသည့် သဘောတူညီမှုစာချုပ်ပါ စည်းကမ်းချက်များကို မှတ်တမ်းတင်ပြီး တရားလိုသည် တရားပြုင်ထံမှ အမွှေပစ္စည်းဖြစ်သည့် ရန်ကုန်တိုင်း၊ ကျောက်တံတား

မြို့နယ်၊ ရွှေလမ်း၊ အမှတ် ၂၅၃၊ ပထမထပ်ရှိ တိုက်ခန်းဘစ်ခန်းကို
ပြုလုပ်ထားသည့် သဘောတူညီချက်ပါ စည်းကမ်းချက်များနှင့်အညီ
ရောင်းချွဲရောင်းရငွေကိုအညီအမျွွဲဝေရထိကွင့်ရှိကြောင်းနှင့်
အတည်ပြုပေးရန် လျှောက်ထားနိုင်ခွင့်ရှိကြောင်း ဒီကရီချမှတ်ခဲ့သည်။

နှစ်ဖက်အမှုသည်များသည် ပြုလုပ်ထားသည့် သဘောတူညီ
ချက်အတိုင်းကျေနှုပ်မှုမရှိကြသည့်အပြင် ပြုလုပ်ထားသည့်သဘောတူ
ညီချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် မူလန်း
တရားလိုကအပြီးသတ်ဒီကရီချမှတ်ပေးရန် ၉-၃-၂၀၀၅ ရက်စွဲဖြင့်
လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သဘောတူညီချက်ပါ စည်းကမ်းများအတိုင်း
ဆောင်ရွက်ရန် ပျက်ကွက်ပါက အပြီးသတ်ဒီကရီချမှတ်နိုင်ခွင့်ရှိမရှိ
ကြုံအမှုတွင် စိစစ်ရန်လိုအပ်သည်။

အမှုကိုသဘောတူပြုပြီးခြင်းနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံး
ဥပဒေအမိန့် ၂၃၊ နည်းဥပဒေ ၃ တွင် အောက်ပါအတိုင်းပြုဌာန်းထား
သည်-

“တရားဥပဒေနှင့်ညီသည့် သဘောတူညီချက် သို့မဟုတ်
သဘောတူပြုပြီးချက်အရအမှုကို လုံးလုံးလျားလျားဖြစ်စေ
တစ်စိတ်တစ်ဒေသဖြစ်စေ ညီနှင့်ရှင်းလင်းပြီးကြောင်း
တရားရုံးကျေနှုပ်အောင် သက်သေထင်ရားပြသည့်အခါ
သော်လည်းကောင်း၊ တရားပြိုင်သည့်အမှု အကြောင်းအရာ
တစ်ရပ်လုံးနှင့်စပ်လျဉ်း၍ဖြစ်စေ အချို့တစ်ဝက်နှင့် စပ်လျဉ်း၍
ဖြစ်စေ တရားလိုကျေနှုပ်အောင် ဆောင်ရွက်ပြီးသောအခါ
တွင်လည်းကောင်း၊ တရားရုံးသည် ယင်းသဘောတူညီချက်
သဘောတူ ပြုပြီးချက် သို့မဟုတ် ကျေနှုပ်အောင်
ဆောင်ရွက်ချက်ကို အမှုတွင် ရေးမှတ်ထားစေရန်
အမိန့်ချမှတ်၍ ယင်းအချက်နှင့်အညီ ဒီကရီချမှတ်ရမည်
သို့မဟုတ် ဆိုခဲ့သည့် သဘောတူညီချက်၊ သဘောတူ

ပြောြိမ်းချက် သို့မဟုတ် ကျေနပ် အောင်ဆောင်ရွက်ချက်ပါ စည်းကမ်းချက် များနှင့် အညီအမှုတွင် ဆက်လက် ဆောင်ရွက်ခြင်း အရပ်ရပ်ကိုရပ်ဆိုင်းထားရန် နှင့်အတည် ပြုရန် အမှုသည်များက လျှောက်ထားနိုင်ခွင့်နှင့် တက္ကာ ဒီကရီ ချေပေးရမည်။”

တရားမကျင့်ထုံးဥပဒေအမိန့် ပုဂ္ဂ၊ နည်းဥပဒေ ၃ ပြုဌာန်းချက် အရ အမှုစွဲဆိုပြီးနောက် ဥပဒေနှင့်အညီသဘောတူညီချက် သို့မဟုတ် သဘောတူကျေအေးပြောြိမ်းချက်အရ အမှုတစ်မှုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ အမှုသည်များက ရှင်းလင်း ပြောကြော်နိုင်သည်။ တရား ပြိုင်သည်အမှု၏ အချင်းဖြစ်အကြောင်းအရာ တစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ တရားလိုအား ကျေအေးပြောြိမ်း အောင်လည်း ဆောင်ရွက်နိုင်သည်။

ထိုအခါတရားရုံးက အဆိုပါသဘောတူညီချက်၊ သဘောတူ ကျေအေးပြောြိမ်းချက်ကို မှတ်တမ်းတင်စေရန် အမိန့်ချမှတ်ရသည်။ ထို မှတ်တမ်းတင်ချက်နှင့်အညီ ဒီကရီချမှတ်နိုင်သည် သို့မဟုတ် အဆိုပါ သဘောတူညီချက်၊ သဘောတူကြေအေးပြောြိမ်းချက်ကို အကျိုး သက်ရောက်စေရန် အလို့ငှာအမှုသည်များက လျှောက်ထားခွင့် နှင့်တက္ကာ ယင်းသဘောတူညီချက်၊ သဘောတူပြောြိမ်းချက်ပါ စည်းကမ်းချက်များအရ အမှုတွင်နောက်ထပ်ဆောင်ရွက်ချက် အရပ်ရပ်ကို ဆိုင်းထုံးစေရန် ဒီကရီချမှတ်နိုင်သည်။ ဆိုင်းထုံးစေရန် ချမှတ်သည့် ဒီကရီပုံပုံစံမှာ တရားမ ပုံစံအမှုတ် ၆၄-က ဖြစ်သည်။

တရားမပုံစံအမှုတ် ၆၄-က ၏ စာမျက်နှာ (၂) တွင် အောက်ပါ အတိုင်းပါရှိသည်-

“ဒီကရီချမှတ်သည်မှာ အတည်ပြုရန် အမှုသည်များက လျှောက်ထားနိုင်ခွင့်ရှိသည့် ကတိစာချုပ်ပါစည်းကမ်းချက် များကို အတည်ပြုရန် အတွက်မှတစ်ပါး ဤအမှုတွင် ဆက်လက်ဆောင်ရွက်ခြင်း အရပ်ရပ်ကို ဆိုခဲ့သည့်

ကတိစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ရပ်ဆိုင်
ထားစေရမည်”

ထိုကြောင့် အထက်ပါပြဋ္ဌဌဌ်မီကရို၏လိုဂိုင်းမှာ “ဒီကရိုချုပ်တဲ့
သည်မှာ ကြုံအမှုတွင် ဆက်လက်ဆောင်ရွက်ခြင်းအရပ်ရပ်ကို × ×
ရပ်ဆိုင်း ထားစေရမည်” ဟူဖြစ်သည်။

မူလမှုတွင် ချုပ်တော့ပြဋ္ဌဌ်မီကရိုပါအတိအလင်း ဖော်ပြ
ပါရိုချက်အရ တိုင်းတရားရုံးသည် တရားမကြိုးမှုတွင် ဆက်လက်ဆောင်
ရွက်ခြင်းအရပ်ရပ်ကို ရပ်ဆိုင်းခဲ့ခြင်းမျှသာဖြစ်သည်။ တရားမကျင့်ထုံး
ဥပဒေပုဒ်မ ၂၂၈ ဖွင့်ဆိုထားသကဲ့သို့ အမှုသည်တို့၏ ရပိုင်ခွင့်ကို
သတ်မှတ်ဖော်ထုတ်ဆုံးဖြတ်သော ဒီကရိုမျိုးမဟုတ်သည့်အပြင် အမွှု
စီမံ ခန့်ခွဲပေးစေလို့မှုတွင် အမှုသည်တို့၏ရခွင့်ရှိသည့် အမွှုဝေစုကို
သတ်မှတ်ဖော်ထုတ်ဆုံးဖြတ်သော ပဏာမဖီကရိုလည်း မဟုတ်ပေ။

တစ်ဖက်တွင် တရားမပုံစံအမှတ် ၆၄-က၊ စာမျက်နှာ (၂) တွင်
“အတည်ပြုရန်အမှုသည်များက လျှောက်ထားခွင့်ရှိသည်ဟူသော
စကား ရပ်သည် အမိန့်၍၊ နည်း ဤပါ "with liberty to the parties
to apply for the purpose of carrying the same into effect" ၏
ဘာသာပြန်ဆိုချက်ဖြစ်သည်။ ယင်းစကားရပ်အနေအထားကို
ထောက်ချင့်၍ ကတိစာချုပ်ပါ စည်းကမ်းချက်များအတိုင်း သို့မဟုတ်
ကတိစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရန်
သို့မဟုတ် အကောင်အထည်ဖော်စေရန်ဟု အဓိပ္ပာယ်ရရှိသည်။

တရားမပုံစံအမှတ် ၆၄-က အရချုပ်တော့ ဒီကရိုအတိုင်း
နှစ်ဖက်အမှုသည်များ ဆောင်ရွက်ကြ၍ ကျေနှင့်မှုရရှိပါလျှင် တရားရုံး
သို့လာရောက်အရေးဆိုတော့မည်မဟုတ်သဖြင့် ထိုဒီကရို ချုပ်
ထားသည့် အဆင့်မှာပင် ရပ်ဆိုင်းထားသည့် တရားမကြိုးမှုသည်
ဆုံးခန်းတိုင်ရောက် ရှိသွားမည်ဖြစ်သည်။ ပြဋ္ဌဌ်မီကရိုပါ“မှတစ်ပါး”
ဟူသော စကားရပ်ကို ထောက်ရှု၍ တစ်ဖက်ဖက်သောအမှုသည်က
သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန် ပျက်ကွဲပါက

ကျေန်တစ်ဖက်အမှုသည်က ဒီကရီတွင် သီးသန့်ထားသည့်အတိုင်း ကတိစာချုပ်ပါစည်ကမ်းချက်များကို အတည်ပြုရန် ပုဂ္ဂိုလ်ထိုင်းထားသည့် တရားမကြီးမှုတွင် လျှောက်ထားခွင့် ရှိသည်။

ဤအမှုတွင် တိုင်းတရားရုံးက တရားမပုံစံ ၆၄-က ဖြင့် ချမှတ်ခဲ့သည့် ဒီကရီမှာ ဆက်လက်ဆောင်ရွက်ခြင်း အပ်ရပ်ကို ပုဂ္ဂိုလ်ထိုင်းထားစေရန် ချမှတ်ခဲ့ခြင်းသာဖြစ်သည်။ အမွှေရှင်မိဘများ ဖြစ်ကြသည့် ဦးသောင်းတင်နှင့် ဒေါ်မြိုသန်းတို့ကျွန်ုတ်သော အမွှေပစ္စည်းကို မည်သည့်အမျိုး အစားအတိုင်း ခွဲဝေရထိုက်ကြောင်း ချမှတ်သည့်ပဏာမဖိုကရီ မဟုတ် သဖြင့် ယင်းအပေါ်မှုတည်၍ အပြီးသတ်ဒိုကရီ ချမှတ်ခွင့်ရှိမည် မဟုတ်ပေ။

ထိုကြောင့် ဤတရားမအယူခံမှုကို စရိတ်နှင့်တက္က ခွံ့ပြုသည်။ တိုင်းတရားရုံး၏ ၃၀-၆-၂၀၀၅ ရက်စွဲပါ စီရင်ချက်နှင့်အပြီးသတ် ဒီကရီကို ပယ်ဖျက်ပြီးအမှုကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

ရွှေ့နေစရိတ်ကျပ် ၂၀၀/- သတ်မှတ်သည်။